

Psa

Chapter 52

Burmese Interlinear

Reference: Burmese Judson Bible (1835)

၇၅၅	၇၅၆	၇၅၇	၇၅၈	၇၅၉	၇၆၀	၇၆၁	၇၆၂	၇၆၃	၇၆၄
-နှင့်ပခြ-၏	-ထိုဒုလ္လဗျိုးသား	ဒေအက	-လာ-သည့်အခါ	-ဒါဝိတ်-၏	မစ်ကိလ်	-သို့သီချင်းအုပ်ချုပ်သူ			
H5046	H0130	H1673	H0935	H1732	H4905	H5329			
၇၆၅	၇၆၆	၇၆၇	၇၆၈	၇၆၉	၇၇၀	၇၇၁	၇၇၂	၇၇၃	၇၇၄
နှင့်ဂုဏ်ယူ-၏	အဘယ်-	အဟိမလက်	အိမ်	-သို့	ဒါဝိတ်	လာ-၏	သူ-သို့	-နှင့်ပခြ-၏	-ရေလသို့
	H4100	H0288		H0413	H1732	H0935		H0559	H7586
				၇၇၅	၇၇၆	၇၇၇	၇၇၈	၇၇၉	၇၈၀
				-ထိုန့	အားလုံး-	ဘုရား	ကျေးဇူးတော်-၏	-ထိုသူရဲ	-ဆိုဦး
				H3117	H3605	H0410		H1368	

အားကျိုးပြုစေ အချင်းလူ၊ သင်သည်သူ့အကျိုးကို ဖျက်ခင်းအမှု၌ အဘယ်ကခြင့် ဝါကခြင်းသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ် တည်၏။

၇၈၅	၇၈၆	၇၈၇	၇၈၈	၇၈၉	၇၉၀	၇၉၁
လှည့်ပခြချင်း	ပခြ	နက်ထက်သစ	-ထက်သစားသစ	နှင့်-၏လျှာ	နှင့်-၏လျှာကခြ၏	ဖျက်ဆီးချင်းများ
		H3913	H8593	H3956	H2803	H1942

သင်၏လျှာသည် ထက်သစသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကို ဖျက်ခင်းအမှုကို ပဖြ တတ်၏။

၇၉၅	၇၉၆	၇၉၇	၇၉၈	၇၉၉	၈၀၀	၈၀၁
သဲလာ	ဖခြင့်မှန်	-ပခြချင်းထက်	လိမ်-ကို	-ကောင်းထက်	ဆိုး-ကို	နှင့်ချစ်-၏
H5542	H6664	H1696	H8267			H0157

သင်သည် သုစရိုက်ထက်ဒုစရိုက်ကို၎င်း၊ ဖခြင့် မတ်သစကား ထက်မုသာစကားကို၎င်း သာ၍ နှစ်သက်တတ်၏။

၈၀၅	၈၀၆	၈၀၇	၈၀၈	၈၀၉	၈၁၀
လှည့်ပခြချင်း-၏	လျှာ	မျချင်း	စကားလုံးများ-၏	အားလုံး-	နှင့်ချစ်-၏
H4820	H3956	H1105	H1697	H3605	H0157

အိုလှည့်စားတတ်သလျှာ၊ သင်သည် ပျက်စီး သစ စကားရှိသမျှတို့ကို နှစ်သက်တတ်၏။

၈၁၅	၈၁၆	၈၁၇	၈၁၈	၈၁၉	၈၂၀
-နှင့်နှင့်-ကိုနှုတ်-လိမ့်မည်	နှင့်-ကိုဆွဲယူ-လိမ့်မည်	ထာဝရအမခြ	နှင့်-ကိုဖျက်ဆီး-လိမ့်မည်	ဘုရား	လည်း-
H5255	H2846	H5331	H5422	H0410	H1571
	၈၂၅	၈၂၆	၈၂၇	၈၂၈	၈၂၉
	သဲလာ	အသက်ရှင်များ-၏	-မခြကခြမြ	-နှင့်နှင့်-၏အမခြ-ကို	-တံမှ
	H5542		H0776	H8327	H0168

အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမခြခြိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နရောထဲက နှင့်ထုတ်၍၊ အသက်ရှင်သစသူတို့၏ နရောထဲက နှုတ်ပစ်တော်မူမည်။

၈၃၅	၈၃၆	၈၃၇	၈၃၈	၈၃၉
ရယ်-ကခြမြမည်	-နှင့်သူ-အပ၏	-နှင့်ကခြက-ကခြမြမည်	ဖခြင့်မှန်သူများ	-နှင့်မခြ-ကခြမြမည်
H7832		H3372	H6662	H7200

ဖမြင့်မတ်သေ သူတို့သည်မငြိ၍ ကြောက်ရွံ့ ကြိမ်မည်။

သဘဉ်	ကမ္ဘာ့ဂါ	ဂုဏ်ကု	ဝါကံလံ	ဝါဖု	မံ	ဘဉ်က	ကမ္ဘာ	7
-များပပြုချမ်း၌	-နှင့်ယုံကြည်-၏	သူ-၏ခိုလှုံရာ	ဘုရားသခင်-ကို	ထမ်း-၏	မ-	-ထိုယခင်ကျမ်း	ကကြိ	
H7230	H0982	H4581	H0430		H3808	H1397	H2009	
				ဝါဂုကု	ဖု	ဂုဖု		
				-သူ-၏ဖျက်ဆီးချင်း၌	အားကိုး-၏	သူ-၏စည်းဥစ်		
				H1942	H5810	H6239		

ဘုရားသခင်ကိုမခိုလှုံ၊ မိမိဥစုစကကြင်ခငြ်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ခိုင်ခံ့သေ သူကို ကကြိပါဟူ၍ သူ့ရှယ်ကကြိမ်မည်။

ဘဉ်ကု	ဂါကမ္ဘာ	ဝါကံလံ	ဘဉ်ကု	ဂုဖု	ဘဉ်က	ဂါဂါ	8
-ကျေးဇူးတော်၌	ငါယုံကြည်-၏	ဘုရားသခင်-၏	-အိမ်၌	စိမ်းလန်းသေ	-သံလွင်သို့ကဲ့သို့	-နှင့်ငါ	
	H0982	H0430			H2132	H0589	
				ဘဉ်ကု	ဝါဂု	ဝါကံလံ	
				-နှင့်ထာဝရအမကြ	ထာဝရအမကြ	ဘုရားသခင်-၏	
				H5703	H5769	H0430	

ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်း သေသံလွင်ပင်ကဲ့သို့ဖဖြစ်၍၊ ဘုရားသခင်၏ ကရုဏာ တော်၌ ကာလအစဉ်အမကြိုးစားမည်။

ကရုဏာ	ဂါဖု	ဘဉ်	ဝါဂု	ဘဉ်က	9
-နှင့်ငါမျှော်လင့်-လိမ့်မည်	နှင့်ပကြ၏	အကကြင်းမူကား	ထာဝရအမကြ	ငါနှင့်-ကိုကျေးဇူးတင်-လိမ့်မည်	
			H5769	H3034	
		ဘဉ်ကု	ဘဉ်	ဘဉ်	
		နှင့်-၏သန်ရှင်းသူများ	-ရှု၌	ကောင်း	
		H2623	H5048	အကကြင်းမူကား-	
				နှင့်-၏နာမ-ကို	
				H8034	

ကိုယ်တော်စီရင်တော်မူသေကကြင်း၊ အကျွန်ုပ် သည် ကိုယ်တော်ကို ကာလအစဉ်အမကြိုးမိုးပါမည်။
ကောင်းမပြတ်တော်မူသေကကြင်း၊ ကိုယ်တော်၏သန်ရှင်း သူတို့ရှုမှ နာမတော်ကို မကြိလင့်ပါမည်။